

② 细雕花纹

ပန်ချေး နါ <pan: o:> 花盆, 花瓶

ပန်အုံ နါ <pan: on> = ပန်အုံပန်းကြ

ပန်အုံကြလည် နါ <pan: on gywa' le> = ပန်အုံပန်းကြ

ပန်အုံနှင့် နါ <pan: on pan: gywa'> 浮雕, 提花

ပန်ဗျာ နါ <pan: u:> 【植】一种山柰 *Kaempferia Candida*

ပန်ဗျာယျာဉ် နါ <pan: u' yin> 花园

ပန်ဗိုး နါ <pan: u:> 童贞

ပန်ဗိုးခူး ကဝ <pan: u: khu:> (缅古代异教徒阿利僧) 享
有初夜权

ပန်ဗိုးဆွဲတ် ကဝ <pan: u: hsut> = ပန်ဗိုးခူး

ပန်ဗိုးပြီး ကဝ <pan: u: hnyo:> 童贞被糟蹋

ပန်ဗိုးပေး ကဝ <pan: u: pei:> 献出童贞

ပန်ဗိုးပန် ကဝ <pan: u: pan> = ပန်ဗိုးခူး

ပန်ဗိုးထွဲတ် ကဝ <pan: u: hlut> = ပန်ဗိုးပေး

ပန်ဗူး နါ <pan: i:> = ပန်ဗိုး

ပန် နဝ <pein> ①瘦: ပင်ဗျားတော်တော် ~ သွားတယ်။ 你瘦
了好多。②凹进, 瘪: ဒုန်အိုးအောက်လွှားကျတော် ~ သွား
တယ်။ 钢精锅掉在地上摔瘪了。/ ကားချင်းတိုင်းလိုကျနော်
ကဝ: ~ သွားတယ်။ 因为撞车我的车子凹进去了。/ နဲ့
မားပါးစစ်ပို့ ~ လိုက်ဖော်လိုက်။ 象吹唢呐的人的嘴巴一
鼓一瘪的。(喻) 赌钱一会儿赢一会儿输。③稀少, က
~ သည်။ 运气坏。

ပိန်ကပ် နဝ <pein kat> 骨瘦如柴

ပိန်ကပ်ကပ် ကဝ <pein kat kat> 骨瘦如柴, 瘦骨嶙峋: ~ ဖြင့်
နေတယ်။ 瘦骨嶙峋。/ ~ တယောက် 瘦筋巴骨的人

ပိန္တုံး နဝ <pein kyon> 瘦削

ပိန္တုံး နဝ <pein khye> 瘦弱无力

ပိန္တုံးဗျား နဝ <pein khyon:> 瘦小干瘪: ဝါပန်ဖွှဲ့ ~ နေသော
သူ 面黄肌瘦的人

ပိန္တုံးဗျား နဝ <pein gyaun> 瘦

ပိန္တုံးဗျား ကဝ <pein khyi> 瘦弱

ပိန္တုံးဗျားဗျား ကဝ <pein khyi' khyi'> 瘦弱无力

ပိန္တုံးဗျားကာ် နဝ <pein khyaunt> 瘦小枯干

ပိန္တုံးဗျား နဝ <pein hnyaw> = ပိန္တုံးဗျား

ပိန္တုံးဗျားဗျား ကဝ <pein hnyaw hnyaw> = ပိန္တုံးဗျားဗျား

ပိန္တုံးဗျားဗျား နဝ <pein nyin: gya:> 【动】斑色翠鸟 *Ceryle*

Rudis Leucomelanura (kingfisher, Indian Pied)

ပိန္တုံးဗျားဗျားမဲ့ နဝ <pein nyin: gaun: me:> 【动】山鵙黑冠
翠鸟 *Halcyon Pileata* (kingfisher, Black-Capped)

ပိန္တုံးဗျားဗျား နဝ <pein nyin: hnet> 【动】鱼狗, 翠鸟 *Alcedo*

Athis Bengalensis (kingfisher, Common Indian)

ပိန္တုံးဗျားဗျား နဝ <pein nyin: yin byu> 【动】白胸翠鸟 *Hal-*

cyon Smyneusis Subap (kingfisher, White-Breasted)

ပိန္တုံးဗျားဗျား ကဝ <pein nyaun nyaun> 瘦小地
ပိန္တုံးဗျားဗျား ကဝ <pein nyat nyat> 瘦小地: ~ ဖြင့်နေတဲ့
ကျော်သား 个子瘦小的学生

ပိန္တုံးဗျားဗျား နဝ <pein hnyaw> 瘦小, 骨瘦如柴
ပိန္တုံးဗျားဗျား ကဝ <pein hnyaw hnyaw> 瘦小地, 骨瘦如
柴: ငြေပျော်သီးကလဲ ~ နဲ့ကျော်စားချင်စိတ်တောင်မရှိတော့
ဘူး။ 香蕉长得很瘦小, 我都不想吃了。/ နဲ့မည်ကိုးတိတ်
ဆိုပေမဲ့လှကတော့ ~ ဲ။ 名字叫波斗(意为胖墩儿), 人却
长得瘦小。

ပိန္တုံးဗျားဗျား နဝ <pein hnyet> 瘦小

ပိန္တုံးဗျားဗျား ကဝ <pein ta> 瘦子: မင်းဝက်က ~ လေးပဲကဲ့။ 你养
的猪瘦小干瘪。

ပိန္တုံးဗျားဗျား နဝ <pein ta du:> = ပိန္တုံး

ပိန္တုံးဗျားဗျား နဝ <pein ta yo:> = ပိန္တုံး

ပိန္တုံးဗျားဗျား ကဝ <pein ti: pein khye'> 瘦弱无力

ပိန္တုံးဗျားဗျား နဝ <pein: ne:> 【植】木菠萝, 菠萝蜜 *Artocarpus integrifolia*, Linn(Jack-fruit): ~ ဝင် 菠萝蜜树 / ~ သီး
菠萝蜜

ပိန္တုံးဗျားဗျား နဝ <pein: ne: gwin:> 将嫩菠萝蜜果实煮后切成
薄圈圈作为凉菜吃

ပိန္တုံးဗျားဗျား နဝ <pein: ne: zo:> 桔黄色袈裟布等(用菠萝蜜树
皮煮汁染成)

ပိန္တုံးဗျားဗျား နဝ <pein: ne: dain> ①佛塔顶端插于ငြေပျော်ဖွှဲ့中
心上面放宝伞的柱子, 也称ပန်လည်တိုင်(参见ဆောင်图) ②
建筑物大梁上的中间的柱子

ပိန္တုံးဗျားဗျား ကဝ <pein: ne: bin hswe: hte:> 把别人牵扯
进去, ပိန္တုံးဗျားဗျားဗျားကြနဲ့ 别把别人拉进去。

ပိန္တုံးဗျားဗျား နဝ <pein: ne: byin> 将成熟的菠萝蜜肉压扁, 晒干
制成的菠萝蜜肉干

ပိန္တုံးဗျားဗျား နဝ <pein: ne: yaun> 暗橙色

ပိန္တုံးဗျား နဝ <pein pa:> 瘦削, 苗条

ပိန္တုံးဗျားဗျား ကဝ <pein bein pyat pyat> 又瘦又矮

ပိန္တုံးဗျားဗျား နဝ <pein byaun> (古)小老婆, 妾

ပိန္တုံးဗျားဗျား ကဝ <bein m-tha lein m-tha> 不相上
下, 半斤八两: လယ်သမားဘဝသည်အလုပ်သမားဘဝနှင့် ~ ဖြင့်
သည်။ 农民的生活与工人的生活不相上下。/ အခြေခံ
လာတဲ့ဘာဝနံပါးဘဝရင်ကတာဝနံ့း ~ ပါပဲများ။ 新来的领导
和以前的领导差不多。

ပိန္တုံးဗျားဗျား နဝ <pein yon'> (古)干瘪

ပိန္တုံးဗျားဗျား နဝ <pein shon'> 瘪, 干瘪: ကားချင်းတိုက်ပို့ကားတစ်ဦး
ကတော့ရာများအောင် ~ သွားတယ်။ 因为发生撞车事件,
一辆汽车已经撞得不像样子。/ ~ နေတဲ့သရက်သီး 干瘪
的杧果

ပိန္တုံးဗျားဗျား နဝ <pein lein> (铁筒等受外力作用) 扭曲